



MaharNet

How To Change WiFi Password



YGN Hot line : 09770333373




MDY Hot line : 09770333383

ONU Model - ZTE F673AV9aV9.0


အဆင့်(၁) : မိမိဖုန်းမှ wifi ကိုဖွင့်ပြီး သက်ဆိုင်ရာ wifi name သို့ချိတ်ဆက်ပါ။

ပုံ(၁) Mobile Phone Wifi စတင်ချိတ်ဆက်လျှင်ပေါ်သည့်ပုံ



မိမိထားထားသော wifi name ကိုနှိပ်ပါ

ပုံ(၂) Password ရိုက်ရမည့်Boxပုံ



Password ရိုက်ထည့်ပါ

စာမျက်နှာ ၂/၁၀

အဆင့်(၂) : မိမိဖုန်းမှ Browser သို့သွားပါ Browser တွင် 192.168.1.1 ကိုရိုက်ထည့်ပါ


ပုံ(၃) မိမိဖုန်း Browser ပုံ

မိမိဖုန်း browser အားဖွင့်ပါ



ပုံ(၄) Browser တွင် 192.168.1.1 ရိုက်ထည့်ထားသည့်ပုံ

Browser တွင် 192.168.1.1 ကိုရိုက်ထည့်ပါ



စာမျက်နှာ ၃/၁၀

- Browser တွင် 192.168.1.1 ရိုက်ထည့်ပြီးပါက ONU Login page ပေါ်လာပါလိမ့်မည်။
ထိုသို့ပေါ်လာပါက username တွင် **admin** ကိုရိုက်ပါ password တွင် **admin** ကိုရိုက်ပြီး **Login Box** ကိုနှိပ်ပါ

ပုံ(၅)ONU Login page ပေါ်လာပုံ

The screenshot shows a web browser interface. At the top, the address bar contains '192.168.1.1'. Below it is a navigation menu with 'Home', 'Internet', 'Local Network', 'VoIP', and 'Management & Diagnosis'. The 'Management & Diagnosis' section is active, showing a login form titled 'Welcome to F673AV9a. Please login.' The form has a lock icon, 'Username' and 'Password' labels, two input fields, and a 'Login' button. Three blue arrows point from text boxes on the right to the input fields and the 'Login' button.

Username ထည့်ရမည့် နေရာ

Password ထည့်ရမည့် နေရာ

Login Box

စာမျက်နှာ ၄/၁၀

အဆင့်(၃) : Login ကိုနှိပ်ပြီးပါက ONU ထဲသို့ရောက်ရှိသွားပါမည် ထို့နောက် Setup Page ပေါ်လာပြီးပါက **WLAN Setting** ကိုနှိပ်ပါ

ပုံ(၆)ONU Setup Page ပေါ်လာသည့် ပုံ

The screenshot shows the ONU Setup Page with the following elements:

- Search bar: 192.168.1.1
- Current Time: 1970-01-01T00:52
- User: admin | Logout | 中文 | English
- Navigation tabs: Home, Internet, Local Network, VoIP, Management & Diagnosis
- WAN Setting icon
- Firewall icon
- Router icon
- Device List sidebar with categories: WLAN Devices, LAN Devices, USB Devices, VoIP Devices
- WLAN Device List table
- Footer: ©2020-2030 Corporation. All rights reserved | F673AV9a V9.0.10P1N12A


| Name | MAC Address | IPv4 Address | IPv6 Address |
|------------------|-------------------|--------------|---------------------------|
| Redmi-Note-12-5G | d6:12:0a:7a:70:6e | 192.168.1.2 | |
| | fc:02:96:67:fb:19 | 192.168.1.4 | fe80::e5c8:4c68:df45:f... |
| | 2a:ca:46:02:1a:fa | 192.168.1.5 | fe80::28ca:46ff:fe02:1afa |
| | 8a:c4:87:5b:f1:c7 | 192.168.1.3 | fe80::88c4:87ff:fe5b:f1c7 |

Page မှ WLAN Setting

စာမျက်နှာ ၅/၁၀

အဆင့်(၄) : Wlan Setting ကိုနှိပ်ပြီးပါက WLAN Basic ထဲသို့ရောက်ရှိသွားပါမည် ထို့နောက် **WLAN SSID Configuration** ကိုနှိပ်ပါ

ပုံ(၇) WLAN Setting နှိပ်ပြီးနောက်ပေါ်လာသည့်ပုံ



WLAN SSID Configuration ကိုနှိပ်ပါ

စာမျက်နှာ ၆/၁၀

အဆင့်(၅) : WLAN SSID Configuration ထဲမှ SSID1 (2.4GHz) ထဲရှိ WPA Passphraseတွင် ရှိနှင့်သော Password အဟောင်းကိုဖျက်ပါ။

ပုံ(၈) Password အဟောင်းပေါ်လာသည့်ပုံ

▶ WLAN Global Configuration

▼ WLAN SSID Configuration

▼ SSID1 (2.4GHz) On Off

SSID Name

SSID Hide On Off

Encryption Type

WPA Passphrase

SSID Isolation On Off

Maximum Clients

▶ SSID2 (2.4GHz) On Off

▶ SSID3 (2.4GHz) On Off

▶ SSID4 (2.4GHz) On Off

▶ SSID5 (5GHz) On Off

▶ SSID6 (5GHz) On Off

▶ SSID7 (5GHz) On Off

▶ SSID8 (5GHz) On Off

Password အဟောင်း

စာမျက်နှာ ၇/၁၀

အဆင့်(၆) : Password အဟောင်းကိုဖျက်ပြီး လွတ်သွားသောနေရာတွင် Password အသစ်ကိုရိုက်ထည့်ပါ ထို့နောက် **Apply** ကိုနှိပ်ပါ

ပုံ(၉) Password အဟောင်းဖျက်ပြီး သွားသည့်ပုံ

The screenshot displays the 'WLAN SSID Configuration' interface. Under the 'WLAN SSID Configuration' section, the 'SSID1 (2.4GHz)' configuration is expanded. It shows a list of rules for a strong password: at least 8 characters, a mix of digits, letters, and special symbols, and no context relationship with the username. The 'WPA Passphrase' field is currently empty and has a red error message: 'Weak This field is required.' Below the configuration fields, there are 'Apply' and 'Cancel' buttons. The 'Apply' button is highlighted with a red box. Two callout boxes on the right side of the image point to the 'WPA Passphrase' field and the 'Apply' button, with text in Burmese: 'Password အသစ်ထည့်ရန်နေရာ' (Password field for new password) and 'Apply နှိပ်ရန်' (Press Apply).

စာမျက်နှာ ၈/၁၀

- Apply နှိပ်ပြီးပါက SSID1 (2.4GHz) တွင် Password ပြောင်းသွားမည်ဖြစ်ပါသည်။

ပုံ(၁၀) SSID1(2.4Ghz) တွင် Password ပြောင်းပြီးသွားသည့်ပုံ

► WLAN Global Configuration

▼ WLAN SSID Configuration

▼ SSID1 (2.4GHz) On Off

SSID Name

SSID Hide On Off

Encryption Type

WPA Passphrase

SSID Isolation On Off

Maximum Clients

► SSID2 (2.4GHz) On Off

► SSID3 (2.4GHz) On Off

► SSID4 (2.4GHz) On Off

► SSID5 (5GHz) On Off

► SSID6 (5GHz) On Off

► SSID7 (5GHz) On Off

► SSID8 (5GHz) On Off

စာမျက်နှာ ၉/၁၀

အဆင့်(၇) : 5G တွင် Password ပြောင်းလိုပါက SSID5 (5GHz) ကိုနှိပ်ပါ။ထို့နောက် ရှေ့တွင်ဖော်ပြခဲ့သော အဆင့် (၅) နှင့် အဆင့် (၆) တွင်ပြုလုပ်သည့်အတိုင်း ထပ်မံဆောင်ရွက်ပါ။

ပုံ(၁၁) SSID5 (5Ghz) နှိပ်ပြီးနောက် မြင်ရသည့်ပုံ

SSID5 (5GHz) ကိုနှိပ်ပါ

The screenshot displays the 'WLAN SSID Configuration' interface. A list of SSIDs is shown, with SSID5 (5GHz) highlighted by a red box. A blue arrow points from a text box on the left to this SSID. Below the list, the configuration for SSID5 is shown, including fields for SSID Name (MHN-5G), SSID Hide (Off), Encryption Type (WPA2-PSK-AES), WPA Passphrase (masked), SSID Isolation (Off), and Maximum Clients (32). 'Apply' and 'Cancel' buttons are at the bottom right.

| SSID | Frequency | On | Off |
|-------|-----------|----------------------------------|----------------------------------|
| SSID1 | 2.4GHz | <input checked="" type="radio"/> | <input type="radio"/> |
| SSID2 | 2.4GHz | <input type="radio"/> | <input checked="" type="radio"/> |
| SSID3 | 2.4GHz | <input type="radio"/> | <input checked="" type="radio"/> |
| SSID4 | 2.4GHz | <input type="radio"/> | <input checked="" type="radio"/> |
| SSID5 | 5GHz | <input checked="" type="radio"/> | <input type="radio"/> |
| SSID6 | 5GHz | <input type="radio"/> | <input checked="" type="radio"/> |
| SSID7 | 5GHz | <input type="radio"/> | <input checked="" type="radio"/> |
| SSID8 | 5GHz | <input type="radio"/> | <input checked="" type="radio"/> |


SSID Name: MHN-5G
SSID Hide: On Off
Encryption Type: WPA2-PSK-AES
WPA Passphrase: ••••••••
SSID Isolation: On Off
Maximum Clients: 32

Apply Cancel

စာမျက်နှာ ၁၀/၁၀

- Password ပြောင်းပြီးပါက Page ညာဘက်ရှိ logout ကိုနှိပ်ပြီး ONU ထဲမှပြန်ထွက်ပါ။
ထို့နောက် မိမိဖုန်းမှ Wi-Fi ကို ပြန်လည်ချိတ်ဆက်ကြည့်ပါ။ Password အသစ်တောင်းပါလိမ့်မည်။ အသစ် change လိုက်သော password ကိုရိုက်ထည့်ပြီး Password အသစ်ဖြင့် Internet အသုံးပြုနိုင်ပါပြီ။

ပုံ(၁၂) Logout button နှိပ်သည့်ပုံ



ပုံ(၁၃) Logout ထွက်သွားပြီး မြင်တွေ့ရသည့်ပုံ

